

**စမ်းကလေးဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးစေရေးကိစ္စ။**

**ညွှန်ကြားလွှာအမှတ် (၈၆)စာအမှတ်၊ ၁၀၀/ ၇/ (နိုင်- သီးခြား) မဟာန-၉၈**

**၂၅-၃-၉၈**

၁။ “စမ်းကလေးဝါဒသည် ထေရဝါဒပိဋကတ်တော်နှင့် ကိုက်ညီခြင်းမရှိသဖြင့် အဓမ္မဝါဒ၊ မိစ္ဆာဝါဒသာ ဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိရ်အမှတ် (၁၁) က ဆုံးဖြတ်ခဲ့ရာ၊ ယင်းဆုံးဖြတ်ချက်ကို လိုက်နာ သောအားဖြင့် ယင်းဝါဒကို ဦးဆောင်သောဦးနန္ဒောဘာသသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ရှေ့မှောက်၌ မိမိ၏ဝါဒကို အဓမ္မဝါဒအဖြစ် ကြေညာလျက် စွန့်လွှတ်ပါကြောင်း ကိုယ်တိုင်လက်မှတ် ရေးထိုးပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ မြို့နယ်သံဃနာယကအဖွဲ့များသည် မိမိတို့မြို့နယ်အတွင်း၌ စမ်းကလေးဝါဒကို သက်ဝင် ယုံကြည်ကြသော ရဟန်းသာမဏေများနှင့် လူပုဂ္ဂိုလ်များရှိပါက ထိုပုဂ္ဂိုလ်များကို မြို့နယ်သံဃနာယက အဖွဲ့တည်ရှိရာဌာနသို့ ပင့်ဆောင်ခေါ်ယူ၍ “အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကိုယ်တိုင်ပဋိညာဉ်ပြုလက်မှတ်ရေးထိုးစေရေးအတွက်” ထိုပုဂ္ဂိုလ်များအား သြဝါဒပေးတော်မူ ကြပါရန် ညွှန်ကြားလိုက်ပါသည်-

(က) စမ်းကလေးဝါဒကို နိုင်ငံတော်သီးခြားဝိနည်းဓိရ်အဖွဲ့ အမှတ် (၁၁) က ထေရဝါဒပိဋကတ်တော်နှင့် ကိုက်ညီခြင်း မရှိသဖြင့် အဓမ္မဝါဒ၊ မိစ္ဆာဝါဒအဖြစ်ဆုံးဖြတ်ထားသည့်အတိုင်း လိုက်နာ၍ ထိုဝါဒကိုစွန့် လွှတ်ပါကြောင်း၊

(ခ) ယခုအချိန်မှစ၍ နောင်အနာဂတ်ကာလ၌လည်း ထိုအဓမ္မဝါဒ၊ မိစ္ဆာဝါဒကို ဟောပြောခြင်း၊ ရေးသား ခြင်း၊ ဆွေးနွေးခြင်း၊ တိပ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို မိမိတို့ကိုယ်တိုင်လည်း ပြုလုပ် ကြမည်မဟုတ်သည့်အပြင် မိမိတို့နှင့်ဆက်နွယ်သူများကိုလည်း ပြုလုပ်စေကြမည် မဟုတ်ပါကြောင်း၊

(ဂ) စမ်းကလေး၏ တရားဓမ္မ ဆိုင်ရာစာအုပ်စာတမ်းများတိပ်ခွေများ၊ အထိမ်းအမှတ် ပစ္စည်းများ စသည်တို့ကို မိမိတို့မြို့နယ်သံဃနာယကအဖွဲ့သို့ အပ်နှံကြမည်ဖြစ်ပါကြောင်း၊

(ဃ) ယခင်က အဓမ္မဝါဒ၊ မိစ္ဆာဝါဒနှင့်ပတ်သက်၍ အသုံးပြုခဲ့သော အဖွဲ့အမည်နှင့်အသင်းအဖွဲ့ စသည် တို့ကိုလည်း လုံးဝတာဝန်ယူ၍ ဖျက်သိမ်းကြမည်၊ ဖျက်သိမ်းစေကြမည်ဖြစ်ပါကြောင်း၊

**မှတ်ချက်။** (၁) ဆိုင်ရာအဓမ္မဝါဒီ၊ မိစ္ဆာဝါဒီပုဂ္ဂိုလ်များကို “အထက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း” မြို့နယ်သံဃနာယက အဖွဲ့ရှေ့မှောက်၌ ကိုယ်တိုင်ပဋိညာဉ်ပြု လက်မှတ်ရေးထိုးစေရမည်၊ အကယ်၍ထိုဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်းသက်သေအထောက်အထား မထင်ရှား၍ “မိမိတို့သည် ထိုဝါဒ၌သက်ဝင် ယုံကြည်သူများမဟုတ်ကြပါ” ဟု ငြင်းဆိုနေပါက “ထိုဝါဒ၌ သက်ဝင်ယုံကြည်သူများ မဟုတ်ကြောင်း လက်မှတ်ရေးထိုးစေရမည်။ သို့သော် မူလကပင် စမ်းကလေးဝါဒကို သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း၊ သက်သေအထောက်အထားအရ ထင်ရှားပါလျက်

စမ်းကလေးဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးစေရေးကိစ္စ။

လက်မှတ်ရေးထိုးရမည်ကို ကြောက်ရွံ့၍ ယခုမှငြင်းဆိုသူများကိုမူ ဤညွှန်ကြားချက်အတိုင်း

လက်မှတ်ရေးထိုးစေရမည်သာ ဖြစ်သည်။

၂) ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရမည်။

၃။ မိမိတို့မြို့နယ်အတွင်း၌ စမ်းကလေးဝါဒကို သက်ဝင်ယုံကြည်ကြသော ရဟန်းရှင်လူများ ရှိနေပါက ဤညွှန်ကြားလွှာအတိုင်း ဆောင်ရွက်ရမည်။ ဆောင်ရွက်ပြီးပါက ဆောင်ရွက်ပြီးကြောင်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ မိတ္တူပေးပို့ရန် ထပ်မံညွှန်ကြားလိုက်ပါသည်။

(ဘဒ္ဒန္တမာဝုဓ)

အဘိဓဇမဟာရဋ္ဌဂုရု

အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက

ဒုတိယဥက္ကဋ္ဌဆရာတော်

(ဘဒ္ဒန္တကေသရ)

အဂ္ဂမဟာပဏ္ဍိတ

တွဲဖက်အကျိုးတော်ဆောင်ဆရာတော်